

မာတိကာ

၄မလုတဲ့ ဉာဏ်ကုသိုလ်

၇

၆

အရှင်ဥဇ္ဇယ (အင်ပင်တောရ)

၈

အရှင်ဥဇ္ဇယ (အင်ပင်တောရ)

အမှာစကား	၉
၁။ သောတာပန်ဖြစ်ချင်သူအတွက်	၁၁
၂။ စိတ်ကို အလိုမလိုက်နဲ့	၃၀
၃။ ငွေမကုန်တဲ့ ကုသိုလ် ၁	၃၁
၄။ ငွေမကုန်တဲ့ ကုသိုလ် ၂	၃၂
၅။ ငွေမကုန်တဲ့ ကုသိုလ် ၃	၃၄
၆။ ဒေါသ မပါတဲ့ အသံ	၃၆
၇။ ပျင်းရိစိတ်	၃၈
၈။ မဖြစ်တဲ့ စိတ်နဲ့ ရုပ်	၄၀
၉။ အတင်း မတိုက်တွန်းပါ	၄၁
၁၀။ မကျေနပ်ချက် ငွေ့ငွေ့လေး	၄၃
၁၁။ စိတ်ဆိုးမယ့် ရှေ့က ကြိုတင်အတွေး	၄၅
၁၂။ ဉာဏ်ဖြစ်ဆေး	၄၆
၁၃။ ငပျင်းစိတ်ကို နားရင်းအုပ်ပါ	၄၉
၁၄။ စိတ်သဘာဝ	၅၀
၁၅။ ဘာဖြစ်လို့ ဒေါသမဖြစ်တာလဲ	၅၂
၁၆။ ငါးလို မဖြစ်စေနဲ့	၅၃
၁၇။ အတွေးချော်	၅၄
၁၈။ တကောက်ကောက်	၅၅
၁၉။ နှိပ်စက်တဲ့ အာရုံ	၅၅
၂၀။ မသိလေ ပိုစွဲလေ	၅၈
၂၁။ သိနေဖို့သာ လိုရင်းပါ	၆၁

၄၅။ ပညာဖြစ်ဖို့ လေ့လာစို့ ၂	၉၇
၄၆။ ဆက်စပ်အသိ	၉၈
၄၇။ အတိတ် အနိစ္စ အရသာအာရုံ	၁၀၀
၄၈။ ကံဖြစ်စေမှလား ဉာဏ်ဖြစ်စေမှလား	၁၀၂
၄၉။ တစ်ခုခုတော့ လွဲနေပြီ	၁၀၄
၅၀။ တစ်ခဏငြိမ်း	၁၀၅
၅၁။ သတိပဋ္ဌာန် အခြေခံ	၁၀၆
၅၂။ လမ်းဆုံးထိ ရှုပွားပါ	၁၀၉
၅၃။ ခံစားမှုကင်းတဲ့ ချမ်းသာ	၁၁၀
၅၄။ အရှုခံပြောင်း ဉာဏ်ပြောင်း	၁၁၁
၅၅။ ကိလေသာလျှော့လေ စိတ်ချမ်းသာလေ	၁၁၂
၅၆။ ခံစားပုံခြင်းမတူပါ	၁၁၅
၅၇။ ဘုရားအမြင်နဲ့ ပုထုဇဉ်အမြင်	၁၁၆
၅၈။ လုယူသလို ဖြစ်မှာစိုးလို့	၁၁၈
၅၉။ ထိုးထွင်းသိမြင်ခွင့်	၁၂၁
၆၀။ ကိလေသာကိုအထင်မသေးနဲ့	၁၂၃
၆၁။ လျှော့ချင်ရင်	၁၄၃
၆၂။ ကူညီပါ	၁၄၄
၆၃။ နှာစွပ်ခြင်းနဲ့ စိတ်အတွေးများ	၁၄၆
၆၄။ မထင်မှတ်တဲ့အချိန်	၁၄၈
၆၅။ နံနက်စောစောလမ်းလျှောက်သူ	၁၄၉
၆၆။ ရုပ်နဲ့ နာမ်၊ ပညတ်နဲ့ ပရမတ်ဆက်စပ်ပုံ	၁၅၀
၆၇။ မလှတဲ့စိတ်	၁၅၂

၂၂။ မစွဲစေဖို့ သိနေပါ	၆၂
၂၃။ မဆိုင် မပိုင်	၆၄
၂၄။ မနှင်ပါ နေခွင့်မပေးပါ	၆၄
၂၅။ အရင်လို ပြာသာမခတ်တော့	၆၅
၂၆။ အာရုံတစ်မျိုး တုံ့ပြန်စိတ်တစ်မျိုး	၆၇
၂၇။ ရင်ထဲက အငြိမ်းတရား	၆၉
၂၈။ ဓမ္မဖြစ်ပြီး ဓမ္မပျက်	၇၁
၂၉။ ဒေါသအပူ မဟပ်ပါ	၇၂
၃၀။ ကိုယ့်ဖြစ်တာ ပြန်လေ့လာ	၇၄
၃၁။ ရှိတရား မရှိတရား	၇၅
၃၂။ ယာယီအာရုံရှောင်	၇၇
၃၃။ အာရုံငါးပါးနဲ့ ဖုန်းထဲကအရုပ်	၇၈
၃၄။ အားမရှိတဲ့ မကျေနပ်ချက်	၈၀
၃၅။ အကောင်းဘက်သို့ ပြောင်းလဲခဲ့ပြီ	၈၂
၃၆။ တုံ့ပြန်ပေမယ့် မဆင်းရဲပါ	၈၃
၃၇။ စဉ်းစားပြီး ပူပန်ပါ	၈၅
၃၈။ ဒေါသကင်းတဲ့ အသံနဲ့ အပြုအမူ	၈၇
၃၉။ ဓမ္မာရုံကို တွေးရှုပါ	၈၉
၄၀။ အတိတ်ဖြစ်စဉ်ရဲ့ လွှမ်းမိုးမှု	၉၀
၄၁။ အမှန်သိရင် အစွဲငြိမ်းမယ်	၉၁
၄၂။ ရှိတရား မရှိတရား	၉၂
၄၃။ အို ကြည့်မနေပါနဲ့	၉၃
၄၄။ ပညာဖြစ်ဖို့ လေ့လာစို့ ၁	၉၄

၆၈။ သညာဖော်တဲ့ အတိတ်ကအသံ	၁၅၃
၆၉။ လိုရင်းချုပ်ဖို့ အရေးကြီး	၁၅၆
၇၀။ နေရာ	၁၅၉
၇၁။ အသက်တစ်ချောင်း	၁၆၁
၇၂။ အိမ်မပျော်သူများအတွက်	၁၆၂
၇၃။ တရားရှိသူဖြစ်ဖို့ တရားသိသူဖြစ်ပါစေ	၁၆၃
၇၄။ ဒေါသစိတ်နဲ့ ဒေါသရုပ်	၁၇၇
၇၅။ ရှုသိအား	၁၈၀
၇၆။ နေရေး သေရေး စိတ်အေးတဲ့အလုပ်	၁၈၂
၇၇။ ရဟန်းတစ်ပါးအကြောင်း	၁၈၃
၇၈။ သူ့ဒေါသ ကိုယ့်ဒေါသ	၁၈၇
၇၉။ မီးမကူးတော့ပါ	၁၈၉
၈၀။ သတ်မှတ်တာတွေ ဖယ်ရှုပါ	၁၉၀
၈၁။ ဓလေ့ကောင်း	၁၉၁
၈၂။ မထင်မှတ်တဲ့ဝေဒနာ	၁၉၂
၈၃။ ဝိပဿနာအမေးအဖြေ ၁	၁၉၄
၈၄။ ဝိပဿနာအမေးအဖြေ ၂	၁၉၅
၈၅။ ဝိပဿနာအမေးအဖြေ ၃	၁၉၆
၈၆။ ဝိပဿနာအမေးအဖြေ ၄	၁၉၇
၈၇။ သတိရတိုင်းရှုမှတ်ပွားများပါ	၁၉၈
မဟာဉာဏ်ကုသိုလ်ကြီး	၁၉၈